

သင်ခန်းစာ-၄၄

၁။ ဝေါဟာရများ

なきます I	泣きます	ငိုသည်
わらいます I	笑います	ရယ်သည်
ねむります I	眠ります	အိပ်ပျော်သည်
かわきます I	乾きます	ခြောက်သည် [ရှုပ်အင်္ကျီက~]
[シャツが~]		
ぬれます II *		စိုသည် [ရှုပ်အင်္ကျီက~]
[シャツが~]		
すべります I	滑ります	ချောသည် [ဥပမာ-နှင်းလမ်းကြောင်းမှာလျှောစီးသည်။]
おきます II	起きます	ဖြစ်ပွားသည် [မတော်တဆမှု က~]
[じこが~]	[事故が~]	
ちようせつします III	調節します	ညှိသည်
あんぜん [な]	安全 [な]	အန္တရာယ်ကင်းသော၊ ဘေးကင်းလုံခြုံသော
きけん [な] *	危険 [な]	အန္တရာယ်ရှိသော
こい	濃い	အရသာလေးသော၊ ပျစ်သော၊ ပြင်းသော (အရသာအရောင်နှင့်ပတ်သက်ရာတွင် သုံးသည့် အဓိပ္ပာယ်မျိုး သက်ရောက်သည်)
116 うすい	薄い	အရသာပေါ့သော၊ ကျသော၊ မိန့်သော၊ ပါးသော (အရသာ၊ အရောင်အထူအပါးနှင့်ပတ်သက်ရာတွင် သုံးသည့် အဓိပ္ပာယ်မျိုး သက်ရောက်သည်)
あつい	厚い	ထူသော
ふとい	太い	ဝသော၊ တုတ်သော
ほそい *	細い	ပိန်သော
くうき	空気	လေထု
なみだ	涙	မျက်ရည်
わしょく	和食	ဂျပန်အစားအစာ
ようしょく	洋食	အနောက်တိုင်းစာ
おかず *		ဟင်း၊ ဟင်းလျာ
りょう	量	ပမာဏ
-ばい	-倍	-ဆ
シングル		တစ်ယောက်အိပ်
ツイン		နှစ်ယောက်အိပ်

せんたくもの 洗濯物
DVD

※ホテルひろしま

《会話》

どう なさいますか。
カット
シャンプー
どういうふうになさいますか。
ショート
~みたいにして ください。
これで よろしいでしょうか。
[どうも] お疲れさまでした。

《読み物》

嫌がります I
また
うまく
順序
安心 [な]
表現
例えば
列れます II
これら
縁起が 悪い

လျှော်စရာ၊ လျှော်စရာအဝတ်
ဒီဒီဒီ

ဟိုတယ်ဟိုရိုရိုဦးမား (စိတ်ကူးသက်သက်ဖြင့်အမည်တပ်ထားသောဟိုတယ်အမည်)

ဘယ်လိုလုပ်ချင်ပါသလဲ။ (လေးစားသမှုပြုသောအသုံး)
ညှပ်ဆံပင်ညှပ်ခြင်း
လျှော်ခေါင်းလျှော်ခြင်း (~を します : ~ကို လုပ်သည်)
ဘယ်လိုပုံစံလုပ်ချင်ပါသလဲ။ (လေးစားသမှုပြုသောအသုံး)
အတို (ဆံပင်ပုံစံအတို)
~ပုံစံလိုမျိုးလုပ်ပေးပါ။
ဒီလောက်ဆို ရပြီလား။ (ယဉ်ကျေးသောအသုံး)
ပင်ပန်းသွားပြီနော်။ (ကျေးဇူးတင်ပါတယ်ဟူသော အဓိပ္ပာယ်ဖြင့်ဆိုင်ဝန်ထမ်းမှပြောသည့်အခါတွင်သုံးသည်။)

မကြည်မဖြူဖြစ်သည်၊ မနှစ်မမြို့ဖြစ်သည်
နောက်ထပ်၊ တစ်ဖန်
ကျွမ်းကျွမ်းကျင်ကျင်၊ ကျွမ်းကျင်စွာ
အစီအစဉ်
စိတ်ချရသော
ဖော်ပြမှု
ဥပမာအားဖြင့်
ကွဲကွာသည်
ဒါတွေ
ကံကြမ္မာ(က)ဆိုးသော၊ နိမိတ်(က)မကောင်းသော

၄။ သဒ္ဒါရှင်းလင်းချက်

၁. Vます-ပုံစံ
 い-adj(〜い) } すぎます
 な-adj[な] }

~すぎますသည် အပြုအမူနှင့်အခြေအနေ၏အတိုင်းအတာလွန်ကဲသည်ကို ဖော်ပြသည်။ သာမန်တွင် ၎င်းအပြုအမူနှင့်အခြေအနေကို မနှစ်သက်သည့်အခါမျိုး၌ အသုံးပြုသည်။

① ゆうべ お酒を 飲みすぎました。 မနေ့ညက အရက်[ကို] အသောက်လွန်သွားတယ်။

② この セーターは 大きすぎます。 ဒီဆွယ်တာက ကြီးလွန်းတယ်။

[မှတ်ချက်] ~すぎますသည် ကြိယာအုပ်စု-၂အဖြစ်ဖြင့် သဒ္ဒါပြောင်းလဲမှုပြုသည်။

ပုမာ-のみすぎる のみすぎ(ない) のみすぎた

③ 最近の 車は 操作が 簡単すぎて、運転が おもしろくないです。

အခုနောက်ပိုင်းက ကား(တွေ)က ကိုင်တွယ်ရတဲ့ပုံ[က] လွယ်လွန်းပြီး မောင်းရတာစိတ်ဝင်စားဖို့မကောင်းတော့ဘူး။

④ いくら 好きでも、飲みすぎると、体に 悪いですよ。

ဘယ်လောက်ကြိုက်ကြိုက် အသောက်လွန်ရင် ခန္ဓာကိုယ်(ကျန်းမာရေး)အတွက် မကောင်းဘူးနော်။

J. Vます-ပုံစံ { やすい です
 にくい です

၁) Vます-ပုံစံ သည် စိတ်ဆန္ဒပါသောကြိယာဖြစ်သည့်အခါ ~やすいသည် ၎င်းပြုမှုလုပ်ဆောင်မှုကိုလုပ်ဆောင်ခြင်းသည် လွယ်ကူသည်ဟူသည့် အဓိပ္ပာယ်ဖြစ်၍ ~にくいသည် ၎င်းပြုမှုလုပ်ဆောင်မှုကိုလုပ်ဆောင်ခြင်းသည် ခက်ခဲသည်ဟူသည့် အဓိပ္ပာယ်ဖြစ်သည်။

⑤ この パソコンは 使いやすいです。 ဒီကွန်ပျူတာက သုံးရလွယ်ကူတယ်။

⑥ 東京は 住みにくいです。 တိုကျိုက နေထိုင်ရခက်ခဲတယ်။

⑤သည် ကွန်ပျူတာသည် လွယ်ကူစွာအသုံးပြုနိုင်သည်ဟူသောအရည်အသွေးကိုပိုင်ဆိုင်ထားသည်ကို ဖော်ပြပြီး ⑥သည် တိုကျိုဟူသောမြို့နယ်တစ်ခုတွင် ခက်ခဲမှုရှိသည်ဟူသည့်အကြောင်းကို ဖော်ပြနေသည်။

၂) Vます-ပုံစံသည် စိတ်ဆန္ဒမပါသောကြိယာဖြစ်သည့်အခါ ~やすいသည် ၎င်းပြုမှုလုပ်ဆောင်မှုသည် လွယ်ကူစွာ ဖြစ်ပေါ်ကြောင်းကိုဖော်ပြ၍ ~にくいသည် ၎င်းပြုမှုလုပ်ဆောင်မှုသည် တော်ရုံဖြင့် ဖြစ်ပေါ်ရန်ခဲယဉ်းကြောင်းကို ဖော်ပြသည်။

⑦ 白い シャツは 汚れやすいです。 အဖြူရောင်ရှပ်အင်္ကျီက ညစ်ပတ်လွယ်တယ်။

⑧ 雨の日は 洗濯物が 乾きにくいです。
 မိုးရွာတဲ့နေ့ဆို လျှော်ထားတဲ့အဝတ်တွေ တော်တော်နဲ့ မခြောက်ဘူး။

[မှတ်ချက်] ~やすい、~にくい သည် い-adj နှင့်သဒ္ဒါပြောင်းလဲမှု တူညီသည်။

⑨ この 薬は 砂糖を 入れると、飲みやすくなりますよ。

ဒီဆေးက သကြားထည့်ရင် သောက်ရ လွယ်တယ်လေ။

⑩ この コップは 割れにくくて、安全ですよ。

ဒီခွက်က ကွဲခဲလို့(အကြမ်းခံလို့) အန္တရာယ်ကင်းတယ်လေ။

၃. N₁を { い-adj(〜い)→~く
 な-adj[な]→~に } します
 N₂に }

သင်ခန်းစာ-၁၉တွင် လေ့လာခဲ့ပြီးဖြစ်သည့် ~く/~に になりますသည် အဓိကပုဒ်၏ပြောင်းလဲမှုကို ဖော်ပြသည့် အသုံးအနှုန်းဖြစ်ပြီး ~く/~に しますသည် ကံပုဒ်(N1)အား ပြောင်းလဲစေခြင်းကို ဖော်ပြသည့် အသုံးအနှုန်းဖြစ်သည်။

⑪ 音を 大きく します。 အသံ ကျယ်အောင် လုပ်မယ်။

⑫ 部屋を きれいに します。 အခန်းကို သပ်ရပ်အောင် လုပ်မယ်။

⑬ 塩の 量を 半分に しました。 ဆားပမာဏကို တစ်ဝက် လုပ်လိုက်တယ်။

၄. NIに します

ဤဝါကျပုံစံသည် ရွေးချယ်ချက်နှင့် ဆုံးဖြတ်ချက်ကို ဖော်ပြသည်။

⑭ 部屋は シングルに しますか、ツインに しますか。

အခန်းက တစ်ယောက်ခန်း ယူမလား၊ နှစ်ယောက်ခန်း ယူမလား။

⑮ 会議は あしたに します。 အစည်းအဝေးကို မနက်ဖြန် လုပ်ပါမယ်။